



FIRST MYANMAR INVESTMENT CO., LTD.

YSX Code 00001

The Campus

1 Office Park, Rain Tree Drive

Pun Hlaing Estate, Hlaing Thayar Township

Yangon 11401, Myanmar

Tel: (01) 3687766

www.fmi.com.mm

သတင်းထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့တွင် ထုတ်ပြန်ရန်

FMI ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှု အရှိဆုံးကုမ္ပဏီအဖြစ် ထပ်မံသတ်မှတ်ခြင်းခံရ

ရန်ကုန် ၊ မတ်လ (၂၆) ရက်၊ ၂၀၁၈ ခုနှစ်။

■ ပထမမြန်မာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် (FMI) သည် မြန်မာနိုင်ငံ ရှိ ကုမ္ပဏီများ အနက် ပွင့်လင်းမြင်သာမှုတွင် ပထမအဆင့် ရရှိကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ ထုတ်ပြန်ခဲ့ခြင်းကို FMI ကုမ္ပဏီမှ ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင် ကြေညာအပ်ပါသည်။ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု (TIME) နှင့် ပတ်သက်၍ ထုတ်ပြန်သည့် ယခုနှစ်၏ ပွင့်သစ်စ အစီရင်ခံစာတွင် FMI သည် ပွင့်လင်းမြင်သာမှု အရှိဆုံး ကုမ္ပဏီအဖြစ် ဒုတိယအကြိမ် ချီးမြှင့်ခံရခြင်းဖြစ်သည်။ FMI ၏ညီအစ်မကုမ္ပဏီ ဖြစ်သည့် Serge Pun & Associates (Myanmar) Ltd. (SPA အုပ်စု) က ယခုနှစ် အစီရင်ခံစာတွင် တတိယနေရာ ရရှိခဲ့ပါသည်။

FMI ၏ ဘဏ္ဍာရေး အမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်းမှ မိမိတို့ ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်း၌ ပထမဆုံး စာရင်းဝင်ကုမ္ပဏီဖြစ်သည့်အလျောက် မြန်မာနိုင်ငံရှိ ကုမ္ပဏီများ၏ စီမံအုပ်ချုပ်မှု အဆင့်အတန်းများကို မြှင့်တင်ရန် တာဝန်ရှိသည်ဟု ခံယူကြောင်း၊ မိမိတို့၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုခံရခြင်းအတွက် ဂုဏ်ယူပါကြောင်း၊ အဖွဲ့အစည်း၏ တည်ကြည်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့သည် FMI ၏ အဓိကကျသည့် မူဝါဒများဖြစ်ပါကြောင်း၊ ပွင့်လင်းမြင်သာမှု အရှိဆုံးကုမ္ပဏီအဖြစ် ဒုတိယအကြိမ်မြောက် သတ်မှတ်ခံရခြင်းသည် ကုမ္ပဏီအဖွဲ့သားများ၏ ကြိုးစားအားထုတ်မှုနှင့် ကုမ္ပဏီ လုပ်ငန်းစဉ်စနစ်များအပေါ် လိုက်နာခြင်းကြောင့်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စတုတ္ထအကြိမ်မြောက် ထုတ်ဝေသည့် ပွင့်သစ်စအစီရင်ခံစာသည် မြန်မာကုမ္ပဏီပေါင်း (၁၈၂) ခု၏ လုပ်ငန်းဝက်ဘ်ဆိုဒ်ပေါ်ရှိ သတင်းအချက်အလက်များကို ကြည့်ရှုသုံးသပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေခဲ့သော အစီရင်ခံစာနှင့် နှိုင်းယှဉ်လျှင် သုံးသပ်သည့် ရှုထောင့်များနှင့် စံနှုန်းများသည် ၂ဆပိုမိုများပြားလာကြောင်း တွေ့ရသည်။ ပွင့်လင်းမြင်သာမှု သတ်မှတ်ရာတွင် အောက်ပါစံနှုန်းများအပေါ် အခြေခံသည်။

- ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှု
- ကုမ္ပဏီ၏ ကော်ပိုရိတ်ယဉ်ကျေးမှု
- အစီရင်ခံစာ၊ ထုတ်ပြန်ကြေညာမှု
- ရေရှည်တည်တံ့ရေးအပေါ် စီမံခန့်ခွဲမှု
- သတင်းပေးပို့မှု

FMI နှင့် SPA ကုမ္ပဏီအုပ်စုသည် လွန်ခဲ့သည့်နှစ်များ၏ ပွင့်သစ်စအစီရင်ခံစာတွင်လည်း အောင်မြင်မှုများရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် SPA ကုမ္ပဏီသည် ထိပ်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။ FMI သည် ပထမဆုံးအကြိမ် လေ့လာသုံးသပ်ခြင်းခံရသည့်

၂၀၁၆ ခုနှစ်တွင် ပထမနေရာရရှိခဲ့ပြီး SPA ကုမ္ပဏီအုပ်စုသည် ဒုတိယနေရာတွင် ရှိခဲ့သည်။ နည်းစနစ်များ ပြောင်းလဲချိန်ဖြစ်သည့် ၂၀၁၇ ခုနှစ်တွင်မူ TIME အစီရင်ခံစာအား မထုတ်ပြန်ခဲ့ပါ။

မြန်မာ့စီးပွားရေးလုပ်ငန်းကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုရေးဌာန (MCRB) ၏ ထုတ်ပြန်ချက်အရ ယခုနှစ်တွင် ကုမ္ပဏီများမှ အွန်လိုင်းပေါ်တွင် ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များပေါ် မူတည်၍ အကဲဖြတ် အမှတ်ပေးခြင်း ဖြစ်သော်လည်း လွန်ခဲ့သည့်နှစ်များမှ အစီရင်ခံစာ ၃ ခုနှင့် မတူသည့် အဆင့်သတ်မှတ်ချက်များရှိနေသည်။ ယခုအဆင့်သတ်မှတ်ချက်များသည် အာဆီယံကုမ္ပဏီအုပ်ချုပ်မှု သတ်မှတ်ချက်များ (ASEAN Corporate Governance Scorecard) ကို အခြေခံထားပြီး အဆိုပါ သတ်မှတ်ချက်များကို မလေးရှား၊ ယိုးဒယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နှင့် စင်္ကာပူ¹ အစရှိသည့် နိုင်ငံများတွင် အသုံးပြုလျက်ရှိသည်။ ထို့အပြင် ၎င်းသည် မြန်မာနိုင်ငံရှိ ကုမ္ပဏီများ ပွင့်လင်းမြင်သာမှုရှိခြင်းအပေါ် ပြုလုပ်သည့် အများပြည်သူ အစီရင်ခံစာများအနက် ထိရောက်မှုအရှိဆုံးနှင့် အမှန်ကုန်ဆုံး အစီရင်ခံစာ တစ်ခုဖြစ်သည်။

ပွင့်သစ်စ စီမံကိန်း (သို့မဟုတ်) မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု (TIME) ကို နိုင်ငံတကာမှ အသုံးပြုနေသည့် “ကော်ပိုရိတ် ပွင့်လင်းမြင်သာရေး အစီရင်ခံစာ” ကို အခြေခံ၍ ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်။ အစီရင်ခံစာ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ့စီးပွားရေးလုပ်ငန်းများမှ ပွင့်လင်း မြင်သာမှုရှိသော လုပ်ဆောင်မှုများကို အင်တာနက်မှတစ်ဆင့် တိုးမြှင့်လုပ်ဆောင်လာစေရန် တိုက်တွန်း အားပေးခြင်းပင် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းကြီးများ၏ ဝက်ဘ်ဆိုဒ်ပေါ် အချက်အလက်များနှင့် ပက်သက်သည့် အဆင့်သတ်မှတ်ချက် အစီရင်ခံစာများကို ၂၀၁၄ ၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ <http://www.myanmar-responsiblebusiness.org/pwint-thit-sa/report.html>.

-----ပြီးဆုံး-----

First Myanmar Investment အကြောင်း (www.fmi.com.mm)

FMI သည် စတင်တည်ထောင်ခဲ့ချိန်မှစ၍ အမြတ်ဝေစုနှင့် အမြတ်အစွန်း စဉ်ဆက်မပြတ် ပေးနိုင်ခဲ့ပြီး အစုရှယ်ယာရှင် (၈,၀၀၀) ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ FMI ၏ လက်ရှိ အာရုံစိုက်မှုမှာ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု၊ အိမ်ရာဖော်ထုတ်တည်ဆောက်ရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသော “မဏ္ဍိုင်သုံးရပ်” မဟာဗျူဟာဖြစ်ပါသည်။ FMI သည် ၂၀၁၆ ခုနှစ်၊ မတ်လတွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်သော ပထမဆုံး ကုမ္ပဏီ ဖြစ်လာခဲ့ပါသည်။

Myanmar Centre for Responsible Business အကြောင်း (www.mcrb.org.mm)

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ကို ယူကေအခြေစိုက် Institute for Human Rights and Business (IHRB) နှင့် ဒိန်းမတ်နိုင်ငံအခြေစိုက် Danish Institute for Human Rights (DIHR) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယူကေ ၊ ဒိန်းမတ် ၊ နော်ဝေး ၊ ဆွစ်ဇာလန် ၊ နယ်သာလန် နှင့် အိုင်ယာလန်တို့၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းကာ ရန်ကုန်မြို့တွင် အခြေစိုက်ဖွင့်လှစ်ထားပါသည်။ ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဒေသတွင်းလိုအပ်ချက် နှင့် နိုင်ငံတကာစံချိန်စံညွှန်းများ နှင့်အညီ မြန်မာနိုင်ငံတွင်း တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း နှင့် သက်ဆိုင်သည့် အသိပညာ ၊ စွမ်းရည် နှင့် စကားပိုင်းများ ဖန်တီးရန်အတွက် ထိရောက်ပြီး တရားဝင်ဖြစ်သော လမ်းကြောင်း (Platform) တစ်ခုအဖြစ် အထောက်အကူဖြစ်စေရန် ဖြစ်သည်။ သို့မှသာလျှင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အကျင့်များ ပိုမို ဖြစ်ပေါ်လာမည် ဖြစ်သည်။ MCRB သည် စီးပွားရေးလုပ်ငန်းများ ၊ အရပ်ဘက်လူ့အဖွဲ့အစည်း နှင့် အစိုးရတို့နှင့် အတူတကွလုပ်ဆောင်နေသည့် ဘက်မလိုက်သည့် လမ်းကြောင်းပေါ်တွင် ရပ်တည်ပါသည်။

¹ <http://www.myanmar-responsiblebusiness.org/pwint-thit-sa/report.html>

ဆက်သွယ်ရေးမှူးလိုပါက

Analyst contact:

Mr. Henry Maw, Tel: (95) 1 368 7766 (ext. 8340) or (95) 9 795 626481 Email: henrymaw@fmi.com.mm

Media contact:

Ms. Kaye Lin, Tel: (95) 1 368 7766 (Ext. 8348) or (95) 9 424 451795 Email: kayemonlin@fmi.com.mm